

အာဆီယံပင်ရင်းနှီးငွေစည်းမျဉ်း

အာဆီယံပင်ရင်းနှီးငွေစည်းမျဉ်းတွင် ပါဝင်သော ပင်ရင်းနှီးငွေစည်းမျဉ်း၊ ၎င်း၏နောက်ဆက်တွဲများနှင့် ပူးတွဲများမှာ -
ပင်ရင်းနှီးငွေစည်းမျဉ်း

နောက်ဆက်တွဲ (က) ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး တွက်ချက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ

နောက်ဆက်တွဲ (ခ) ပေါင်းစပ်ထုတ်လုပ်မှုစည်းမျဉ်းအတွက် အကောင်အထည် ဖော်ဆောင် မှုလမ်းညွှန်ချက်များ

နောက်ဆက်တွဲ (ဂ) သီးသန့်စည်းမျဉ်းကျင့်သုံးမည့် ကုန်စည်များ

နောက်ဆက်တွဲ (ဃ) ပင်ရင်းဒေသထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း

ပူးတွဲ (၁) အထည်အလိပ်နှင့် အဝတ်အထည်များအတွက် အမယ်သစ်ပြောင်းစည်းမျဉ်း

ပူးတွဲ (၂) အာဆီယံပင်ရင်း နှိုင်းစည်းမျဉ်းအတွက် ရှင်းလင်းဖော်ပြချက်မှတ်စု

ပူးတွဲ (၃) ပုံစံ - ဒီ

အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN Free Trade Area - AFTA) (နောင်တွင် CEPT AFTA Agreement ဟု ရည်ညွှန်းပါမည်) ၏ အကောက်ခွန်လျှော့ပေါ့ရေးဆိုင်ရာ အထူးအခွင့်အရေးပေးသည့် အစီအစဉ်အရ ကုန်ပစ္စည်းတစ်ခု၏ ပင်ရင်းနှီးငွေကို ဆုံးဖြတ်သတ်မှတ်ရာတွင် အောက်ပါတို့ အကျိုးသက်ရောက်မည်ဖြစ်ပါသည် -

စည်းမျဉ်း(၁)

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

- (က) **အဖွဲ့ဝင်နိုင်ငံ** ဆိုသည်မှာ CEPT AFTA Agreement တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီဖြစ်သည့် ဘရူနိုင်း ဒါရုစလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖိလစ်ပိုင်ပြည်သူ့သမ္မတနိုင်ငံ၊ စင်္ကာပူပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ ဖြစ်ပါသည်။
- (ခ) **အရာဝတ္ထုပစ္စည်းများ** ဆိုသည်မှာ ကုန်ကြမ်းပစ္စည်းများ၊ ပါဝင်ပစ္စည်းများ၊ အစိတ်အပိုင်းများ၊ ပေါင်းစပ်ပစ္စည်းများနှင့် ထပ်ဆင့်တပ်ဆင်သည့်ပစ္စည်းများသည် အခြားကုန်ပစ္စည်းအဖြစ် ရုပ်ပိုင်းဆိုင်ရာပါဝင်ပေါင်းစပ်ခြင်း (သို့) အခြားကုန်ပစ္စည်းအဖြစ် ထုတ်လုပ်သည့်ဖြစ်စဉ်တွင် ပါဝင်သည့်ပစ္စည်းများ ဖြစ်ပါသည်။
- (ဂ) **ကုန်ပစ္စည်းများ** တွင် ရာနှုန်းပြည့်ပြည့်တွင်းထုတ်ကုန်ဖြစ်နိုင်သည့်အခြားထုတ်လုပ်မှုလုပ်ငန်းစဉ်တွင်အရာဝတ္ထုပစ္စည်းအဖြစ်အသုံးပြုရန် ရည်ရွယ်ထားသော အခြားအရာဝတ္ထုပစ္စည်းများနှင့် / သို့ ထုတ်ကုန်များ ပါဝင်ပါသည်။ CEPT AFTA Agreement တွင် ဝေါဟာရများဖြစ်သည့် “ကုန်ပစ္စည်းများ (goods)” နှင့် “ထုတ်ကုန်များ (products)” ကို ပြောင်းလဲသုံးနိုင်ပြီး ဝေါဟာရ “ကုန်ပစ္စည်း (good)” နှင့် “ထုတ်ကုန် (product)” ကို လျော်ညီစွာ အနက်အဓိပ္ပါယ်ကောက်နိုင်ပါသည်။
- (ဃ) **ပင်ရင်းထုတ်ကုန်များ** ဆိုသည်မှာ CEPT AFTA Agreement အရ ပင်ရင်းဒေသသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်များနှင့် ကုန်ပစ္စည်းများ ဖြစ်ပါသည်။
- (င) **ထုတ်လုပ်ခြင်း** ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရရှိသည့် နည်းလမ်းများဖြစ်သည့် ကြီးထွားခြင်း၊ တူးဖော်ခြင်း၊ ရိတ်သိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ မျိုးပွားခြင်း၊ ထုတ်နှုတ်ယူခြင်း၊ စုဆောင်းခြင်း၊ စုစည်းခြင်း၊ ဖမ်းယူ

ခြင်း၊ ငါးဖမ်းခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ အမဲလိုက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထုတ်ယူခြင်း၊ ပြောင်းလဲထုတ်လုပ်ခြင်းနှင့် ကုန်ပစ္စည်းအဖြစ် တပ်ဆင်ခြင်းတို့ ဖြစ်ပါသည်။

- (စ) **သီးသန့်စည်းမျဉ်း** ဆိုသည်မှာ အရာဝတ္ထုပစ္စည်းများကို အကောက်ခွန်အမျိုးအစားခွဲခြားမှုပြောင်းလဲခြင်း (သို့) သီးသန့်ထုတ်လုပ်မှုဖြစ်စဉ် (သို့) ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ချက် ဆောင်ရွက်သည့် စည်းမျဉ်းများ (သို့) တန်ဖိုးသတ်မှတ်ချက်မှတ်ကျောက် (သို့) ၎င်းမှတ်ကျောက်များ ပေါင်းစပ်ထားခြင်း စသည်တို့ကို ပြည့်မီစေသည့် စည်းမျဉ်းများဖြစ်ပါသည်။
- (ဆ) **ထပ်တူညီသောအရာဝတ္ထုပစ္စည်းများနှင့်ပြောင်းလဲလွယ်သောအရာဝတ္ထုပစ္စည်းများ** ဆိုသည်မှာ အမျိုးအစားတူ ကုန်သွယ်မှုနှင့် အရည်အသွေးတူ၊ နည်းပညာနှင့် ပုံသဏ္ဍာန်များ တူညီသည့် ဝိသေသလက္ခဏာ ရှိကြပြီး နောက်ဆုံးထုတ်ကုန်ပစ္စည်းအဖြစ် ပေါင်းစပ်ထုတ်လုပ်ပြီးပါက မူလကုန်ပစ္စည်းများအဖြစ်သို့ ပင်ရင်းနိုင်ငံ အမှတ်အသားအတွက် ရည်ရွယ်၍ မှတ်သားခြင်းမှလွဲ၍ တစ်ခုမှတစ်ခု ပြန်လည်သတ်မှတ်ခွဲခြား၍ မရသော အရာဝတ္ထုပစ္စည်းများကို ဆိုလိုပါသည်။
- (ဇ) **ကုန်ပစ္စည်းတင်ပို့ရန်ထုတ်ပေးကုန်ပစ္စည်းများနှင့် သေတ္တာများ** ဆိုသည်မှာ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ခိုက်တွင် အကာအကွယ်အတွက် အသုံးပြုသော ကုန်ပစ္စည်းများဖြစ်ပြီး လက်လီရောင်းချရန်အတွက်မဟုတ်ဟု ဆိုလိုပါသည်။

စည်းမျဉ်း (၂)

ပင်ရင်းဒေသမှတ်ကျောက်

CEPT AFTA Agreement အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ပိုင်နက်မှ အခြားအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံသို့ CEPT အစီအစဉ်အရ တင်သွင်းလာသော ကုန်ပစ္စည်းများအတွက် အောက်ဖော်ပြပါ ပင်ရင်းဒေသလိုအပ်ချက် အခြေအနေများမှ တစ်ခုနှင့်ကိုက်ညီပါက အကောက်ခွန်သက်သာကင်းလွတ်ခွင့်အခွင့်အရေးများ ရရှိမည်ဖြစ်ပါသည် -

- (က) အပိုဒ် (၃) တွင်ဖော်ပြအဓိပ္ပါယ်ဖွင့်ဆိုထားသော တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်း ရာနှုန်းပြည့် ထုတ်လုပ်ရရှိသောကုန်စည် (သို့)
- (ခ) အပိုဒ် (၄) (သို့) (၅) အရ အကျိုးခံစားခွင့်ရှိပြီး တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံအတွင်း ရာနှုန်းပြည့် ပြည်တွင်းထုတ်ကုန်မဟုတ်သော ကုန်စည်

စည်းမျဉ်း (၃)

ရာနှုန်းပြည့်ပြည်တွင်းထုတ်ကုန်

အထက်ဖော်ပြပါ အပိုဒ် (၂) (က) အဓိပ္ပါယ်ဖွင့်ဆိုချက်အတွက် အောက်ဖော်ပြပါ ကုန်ပစ္စည်းများကို ကုန်တင်ပို့သည့် နိုင်ငံ၏ ရာနှုန်းပြည့်ပြည်တွင်းထုတ်ကုန်အဖြစ် သတ်မှတ်ပါသည် -

- (က) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံအတွင်း ကြီးထွားသော၊ ရိတ်သိမ်းရရှိသော၊ ခူးယူရရှိသော၊ စုဆောင်းရရှိသော အပင်နှင့် အပင်ထွက်ပစ္စည်းများ၊
- (ခ) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံအတွင်း မွေးဖွားသော၊ ကြီးပြင်းသော တိရစ္ဆာန်အရှင်များ၊

- (ဂ) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံအတွင်း အထက်အပိုဒ် (ခ) ပါ တိရစ္ဆာန်များမှ ထုတ်ယူရရှိသော ပစ္စည်းများ၊
- (ဃ) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံအတွင်း အမဲလိုက်ခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ ငါးဖမ်းခြင်း၊ စုဆောင်းယူခြင်း နှင့် ဖမ်းယူခြင်းတို့မှ ရရှိသောပစ္စည်းများ၊
- (င) ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ မြေဆီလွှာ၊ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပင်လယ်အောက်ကြမ်းပြင်မှ ထုတ်ယူရရှိသော အထက်အပိုဒ် (က) မှ (ဃ) အတွင်း မပါဝင်သော ဓာတ်သတ္တုတွင်းထွက်များနှင့် အခြားသဘာဝအတိုင်း တည်ရှိနေသော အရာဝတ္ထုများ၊
- (စ) နိုင်ငံတကာဥပဒေအရ ရေ၊ ပင်လယ်ကြမ်းပြင်နှင့် ပင်လယ်အောက်ကြမ်းပြင်ကို စူးစမ်းရှာဖွေခွင့်ရှိသော ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံမှ ၎င်းနှင့် မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန် အခွင့်အရေးရှိသော သင်္ဘောများမှ ဖမ်းယူရရှိသော ရေထွက်ပစ္စည်းများနှင့် ရေ၊ ပင်လယ်ကြမ်းပြင် (သို့) နိုင်ငံပိုင်ရေပိုင်နက်ပြင်ပရှိ ပင်လယ်အောက်ကြမ်းပြင်မှ ထုတ်ယူရရှိသော အခြားပစ္စည်းများ၊
- (ဆ) ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံမှ ၎င်းနှင့် မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန် အခွင့်အရေးရှိသော သင်္ဘောများမှ နိုင်ငံတကာရေပိုင်နက်အတွင်း ဖမ်းယူရရှိသော ပစ္စည်းများနှင့် အခြားရေထွက်ပစ္စည်းများ၊
- (ဇ) အထက်အပိုဒ် (ဂ) တွင် ပါဝင်သောပစ္စည်းများမှအပ ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံမှ ၎င်းနှင့် မှတ်ပုံတင်ထားပြီး နိုင်ငံအလံလွှင့်ထူရန် အခွင့်အရေးရှိသော စက်ရုံသင်္ဘောများမှ ထုတ်လုပ်သော (သို့) ပြုလုပ်သော ပစ္စည်းများ၊
- (ဈ) မူလအခြေအနေအတိုင်း မရှိနိုင်သော၊ ပြန်လည်ပြင်ဆင်ရန်၊ ပြန်လည်ထားသိုရန် မဖြစ်နိုင်သည့် စုစည်းထားသော ပစ္စည်းများနှင့် ဖြန့်ဖြူးရန်၊ ပြန်လည်ရယူရန်သာ သင့်တော်သည့် ကုန်ကြမ်းအစိတ်အပိုင်းများ (သို့) အလေအလွင့်များကို ပြန်လည်အသုံးပြုရန် ပစ္စည်းများ၊
- (ည) ကုန်တင်ပို့သည့် နိုင်ငံအတွင်း ထုတ်လုပ်ခြင်း (သို့) ကုန်ကြမ်းအဖြစ်သာ အသုံးပြုနိုင်ပြီး နိုင်ငံအတွင်း စုဆောင်းရရှိသော ပစ္စည်းများမှ ရရှိသော စွန့်ပစ်အလေအလွင့်နှင့် အပိုင်းအစပစ္စည်းများ၊
- (ဋ) အထက်အပိုဒ် (၁) မှ (၁၀) အတွင်း ပါရှိသော ကုန်ပစ္စည်းများမှ ကုန်တင်ပို့နိုင်ငံအတွင်း ထုတ်လုပ်ရရှိသော ပစ္စည်းများ

စည်းမျဉ်း (၄)

ရာနှုန်းပြည့်ပြည့်တွင်းထုတ်ကုန်မဟုတ်သောကုန်စည်များ

၁။ အပိုဒ် (၂) (ခ) အရ ကုန်ပစ္စည်းတစ်ခုကို အဖွဲ့ဝင်နိုင်ငံတစ်ခုတွင် ပြုလုပ်ပါက (သို့) ထုတ်လုပ်ပါက ၎င်းကုန်ပစ္စည်းကို အဖွဲ့ဝင်နိုင်ငံအတွင်း ထုတ်လုပ်သည်ဟု ယူဆပါသည် -

(က) ၎င်းကုန်ပစ္စည်းအတွင်းတွင် (အာဆီယံတန်ဖိုးပါဝင်မှု (သို့) ဒေသတွင်းပါဝင်ထုတ်လုပ်မှုအရ) အဖွဲ့ဝင်နိုင်ငံ၏ ထုတ်ကုန် ၄၀ % ပါဝင်ပါက (သို့) ၎င်းကုန်ပစ္စည်းသည် အကောက်ခွန် စည်းဝါးညှိစနစ်၏ အကောက်ခွန်ခွဲခြားမှု (အကောက်ခွန်ခေါင်းစဉ်ပြောင်းလဲမှု) အရ HS ဂဏန်း (၄) လုံးပြောင်းလဲပါက

(ခ) နောက်ဆက်တွဲ (ဂ) တွင်ဖော်ပြထားသော မှတ်ကျောက်များနှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများ

၂။ အာဆီယံတန်ဖိုးပါဝင်မှု (သို့) ပြည်တွင်းကုန်ကြမ်းပါဝင်မှု တွက်ချက်သည့် နည်းလမ်းမှာ -

(က) တိုက်ရိုက်နည်းလမ်း

$$\text{ဒေသတွင်းပါဝင်မှု} = \frac{\begin{matrix} \text{အာဆီယံ} & & \text{တိုက်ရိုက်} & & \text{တိုက်ရိုက်} \\ \text{ကုန်ကြမ်း} & + & \text{အလုပ်သမား} & + & \text{အထွေထွေ} & + & \text{အခြား} & + & \text{အမြတ်} \\ \text{ကုန်ကျစရိတ်} & & \text{ကုန်ကျစရိတ်} & & \text{ကုန်ကျစရိတ်} & & \text{ကုန်ကျစရိတ်} & & \text{ကုန်ကျစရိတ်} \end{matrix}}{\text{FOB ဈေးနှုန်း}} \times 100\%$$

(ခ) သွယ်ဝိုက်နည်းလမ်း

$$\text{ဒေသတွင်းပါဝင်မှု} = \frac{\text{FOB} - \text{ပင်ရင်းမဟုတ်သောကုန်ကြမ်းနှင့် အစိတ်အပိုင်းများ}}{\text{FOB ဈေးနှုန်း}} \times 100\%$$

၃။ အပိုဒ် (၂) တွင်ဖော်ပြထားသည့် ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး တွက်ချက်ရာတွင်

(က) အာဆီယံအဖွဲ့ဝင်နိုင်ငံပြင်ပမှ တင်သွင်းလာသော သွင်းကုန်ကုန်ကြမ်းပစ္စည်းများနှင့် အစိတ်အပိုင်း၏ ပါဝင်မှုတန်ဖိုး တွက်ချက်ရာ၌ -

- ဆိပ်ကမ်းရောက်တန်ဖိုး(CIF value) ဖြင့် တွက်ချက်ရမည်။
- ထုတ်လုပ်သည့်လုပ်ငန်းစဉ် ပြုလုပ်သည့် အဖွဲ့ဝင် နိုင်ငံအတွင်း ပထမဆုံးနှင့် အသေချာဆုံး ဈေးပေးဝယ်သော ဆိပ်ကမ်းရောက်တန်ဖိုး ဖြစ်ရမည်။

(ခ) FOB ဈေးနှုန်းကို တွက်ချက်ရာတွင် အောက်ဖော်ပြပါအတိုင်း တွက်ချက်နိုင်ပါသည် -

(၁) FOB ဈေးနှုန်း = ထုတ်လုပ်မှုကုန်ကျစရိတ် + အမြတ် + အခြားကုန်ကျစရိတ်များ

(၂) ထုတ်လုပ်မှုကုန်ကျစရိတ် = ကုန်ကြမ်းကုန်ကျစရိတ် + အလုပ်သမားခ + အထွေထွေကုန်ကျစရိတ်

(၃) အခြားကုန်ကျစရိတ်များဆိုသည်မှာ ကုန်ပစ္စည်းများကို တင်ပို့ရန်အတွက် သင်္ဘောတင်ဆောင်သည့် ကုန်ကျစရိတ်များ၊ ပြည်တွင်းသယ်ယူပို့ဆောင်စရိတ်များ၊ သို့လျှောက်စရိတ်များ၊ သင်္ဘောဆိပ်တွင်ထားသို့စရိတ်များ၊ ပွဲစားခများ၊ ဝန်ဆောင်မှုစရိတ်များ အစရှိသည်တို့ ပါဝင်ပါသည်။

(၄) အလုပ်သမားခတွင် လုပ်အားခများ၊ အပိုဆုကြေးငွေများ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ဆက်နွယ်သည့် အလုပ်သမားအကျိုးခံစားခွင့်များ ပါဝင်ပါသည်။

၄။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုး တွက်ချက်ရာတွင် တွက်ချက်နည်းတစ်ခုဖြင့် ဆုံးဖြတ် တွက်ချက်ရမည်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တွက်ချက်သည့်နည်းလမ်း (၂) ခုအနက် ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပြီး ပြောင်းလဲတွက်ချက်လိုပါက AFTA Council သို့ နည်းစနစ်အသစ်ကို အသုံးမပြုမီ (၆) လ ကြိုတင်၍ အသိပေးရမည် ဖြစ်ပါ သည်။ ကုန်ပစ္စည်းတင်သွင်းသည့်နိုင်ငံ၏ အာဆီယံတန်ဖိုးပါဝင်မှုကို ကိုက်ညီမှု ရှိ / မရှိ စစ်ဆေး ရာတွင် ကုန်တင်ပို့နိုင်ငံမှ အသုံးပြု သော နည်းစနစ်ကို အခြေခံ၍ တွက်ချက်ရမည်ဖြစ်ပါသည်။

၅။ အာဆီယံပင်ရင်းနှီးငံအတွက် ကုန်ကျစရိတ်ကို တွက်ချက်ရာတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် နောက်ဆက်တွဲ (က) တွင်ဖော်ပြထားသည့် ဒေသတွင်းပါဝင်ထုတ်လုပ်မှုတန်ဖိုးတွက်ချက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းများနှင့် လမ်းညွှန်ချက် များအရ တွက်ချက်ရမည်ဖြစ်ပါသည်။

၆။ ပြည်တွင်းနည်းဥပဒေများနှင့် ကိုက်ညီမှုရှိသည့် လိုင်စင်ထုတ်လုပ်သူများထုတ်လုပ်သော ပြည်တွင်း၌ဝယ်ယူသည့် ကုန်ကြမ်းပစ္စည်းများသည် CEPT အစီအစဉ်အရ လိုအပ်ချက်များ ကိုက်ညီမှုရှိရမည်ဖြစ်ပြီး အခြားနေရာမှလာသော ပြည်တွင်း၌ ဝယ်ယူသည့် ပစ္စည်းများကို ပင်ရင်းနှီးငံအဖြစ် သတ်မှတ်ဆုံးဖြတ်နိုင်ရန်အတွက် CEPT ပင်ရင်းစမ်းသပ်မှုကို ခံယူရမည်ဖြစ်ပါသည်။

စည်းမျဉ်း (၅)

ပေါင်းစပ်ထုတ်လုပ်ခြင်း

၁။ CEPT AFTA Agreement အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းတစ်ခုကို အသုံးပြု၍ အကောက်ခွန်အထူးအခွင့်အရေး ခံစားနိုင်ရန်အတွက် အခြားအဖွဲ့ဝင်နိုင်ငံမှ နောက်ဆုံးအသုံးပြုသည့် ကုန်ချောအဖြစ်သို့ ရောက်ရှိအောင် ထုတ်လုပ်ပါက ၎င်းကုန်ပစ္စည်းကို ကုန်ချောအဖြစ်သို့ရောက်ရှိအောင် ထုတ်လုပ်သည့် ဒုတိယအဖွဲ့ဝင် နိုင်ငံ၏ ဒေသတွက်ကုန်အဖြစ် သတ်မှတ်ပါသည်။

၂။ အကယ်၍ ကုန်ကြမ်း၏ ဒေသတွင်းတန်ဖိုးပါဝင်မှုသည် ၄၀% အောက်လျော့နည်းပါက အမှန်တကယ် ပြည်တွင်းကုန်ကျစရိတ်နှင့် ညီမျှပါက(သို့) ၂၀% အထက်ရှိပါက အာဆီယံတန်ဖိုးပါဝင်မှု ပြည့်မီစေပါသည်။ အကောင် အထည်ဖော် ဆောင်မှု လမ်းညွှန်ချက်များကို နောက်ဆက်တွဲ (ခ) ဖြင့် ဖော်ပြထားပါသည်။

စည်းမျဉ်း (၆)

ပင်ရင်းထုတ်ကုန်မမြောက်သော အသေးစားဆောင်ရွက်မှုများနှင့် ထုတ်လုပ်မှုနည်းစဉ်များ

၁။ အောက်ဖော်ပြပါ ကိစ္စရပ်များမှ တစ်ခုဖြစ်စေ (သို့) ပေါင်းစပ်၍ဖြစ်စေ ဆောင်ရွက်မှုများနှင့် ထုတ်လုပ်မှု ဖြစ်စဉ်များကို အဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းထုတ်ကုန်အဖြစ် သတ်မှတ်ရာတွင် ပင်ရင်းထုတ်ကုန်မမြောက်သော အသေးစား ဆောင်ရွက်မှုများနှင့် ထုတ်လုပ်မှုနည်းစဉ်များအဖြစ် ယူဆမည်ဖြစ်ပါသည် -

(က) သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရာတွင် ပုပ်သိုးပျက်စီးမှုမဖြစ်စေရန် ပြုပြင်စီမံခြင်း

- (ခ) သဘောတရားဆောင်ခြင်း (သို့) သယ်ယူပို့ဆောင်ရေး လွယ်ကူစေခြင်း
- (ဂ) ထုပ်ပိုးခြင်း (သို့) ရောင်းချရန်အတွက် ပြုသခြင်း

၂။ အဖွဲ့ဝင်နိုင်ငံတစ်ခုအတွင်းရှိ နယ်ပယ်၏ ဒေသထွက်ကုန်ဖြစ်ပါက ၎င်း၏ ကနဦးပင်ရင်းအခြေအနေအတိုင်း ထားရှိပြီး အခြားအဖွဲ့ဝင်နိုင်ငံသို့ တင်ပို့ရာတွင် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပါက အပိုဒ် (၁) တွင် ဖော်ပြထားချက် များကို မကျော်လွန်ရပါ။

**စည်းမျဉ်း (၇)
တိုက်ရိုက်ကုန်ပို့ခြင်း**

၁။ ကုန်ပစ္စည်းတစ်ခုသည် CEPT AFTA ROO ၏ လိုအပ်ချက်များနှင့် ကိုက်ညီပြီး အဆိုပါကုန်ပစ္စည်းများသည် တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံနှင့် တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံအကြား တိုက်ရိုက်တင်ပို့ခြင်းပြုပါက အကောက်ခွန်အထူး သက်သာကင်းလွတ်ခွင့်အစီအစဉ်ကို ခံစားနိုင်မည်ဖြစ်ပါသည်။

၂။ အောက်ဖော်ပြပါအခြေအနေများသည် ကုန်ပစ္စည်းများအား ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ ကုန်တင်သွင်း သည့် အဖွဲ့ဝင်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်းဟု မှတ်ယူနိုင်ပါသည် -

- (က) ကုန်ပစ္စည်းများကို အခြားအဖွဲ့ဝင်နိုင်ငံ၏ နယ်ပယ်အတွင်း ဖြတ်သန်းသယ်ဆောင်ပါက
- (ခ) ကုန်ပစ္စည်းများကို အာဆီယံအဖွဲ့ဝင်မဟုတ်သည့် အခြားနိုင်ငံများအတွင်း ဖြတ်သန်းသယ် ဆောင်ခြင်းမပြုပါက
- (ဂ) တင်ပို့သည့်ကုန်ပစ္စည်းများသည် အာဆီယံအဖွဲ့ဝင်မဟုတ်သည့် အခြားနိုင်ငံတစ်ခု (သို့) အများကို တစ်ဆင့်ခံ၍ သယ်ဆောင်ပါက (သို့) သယ်ဆောင်ခြင်းမပြုပါက (သို့) ၎င်းနိုင်ငံတွင် ယာယီသိုလှောင်ခြင်းပြုလုပ်ပါက အောက်ပါအချက်များနှင့် ကိုက်ညီရမည်ဖြစ်ပါသည် -
 - (၁) မြေပြင်သဘာဝအနေအထားအရ (သို့) သယ်ယူပို့ဆောင်မှုဆိုင်ရာ လိုအပ်ချက်များ အရ တစ်ဆင့်ခံဝင်ရောက်ခြင်းဖြစ်ရန်
 - (၂) အဆိုပါပစ္စည်းများကို ၎င်းနေရာတွင် အရောင်းအဝယ်ပြုလုပ်ခြင်း (သို့) စားသုံးမှု အတွက်သုံးစွဲခြင်းများ မပြုလုပ်ရန်
 - (၃) ကုန်ပစ္စည်းများကို ကုန်တင်ကုန်ချခြင်း (သို့) ကောင်းမွန်သည့်အခြေအနေရောက်ရှိရန် ပြင်ဆင်လုပ်ဆောင်ခြင်းမှလွဲ၍ အခြားပြုပြင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်မှုမပြုရန်

**စည်းမျဉ်း (၈)
အန်မ့်ဆုံးပါဝင်မှု**

၁။ ကုန်ပစ္စည်းတစ်ခုသည် CEPT AFTA Agreement အရ ပင်ရင်းထုတ်ကုန်အဖြစ် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် FOB တန်ဖိုးတွင် ပင်ရင်းထုတ်ကုန်မဟုတ်သော ကုန်ပစ္စည်းများ ၁၀ ရာခိုင်နှုန်း ထက်မကျော်လွန်ဘဲ အသုံးပြုပါက ၎င်းကုန်ပစ္စည်းကို အကောက်ခွန်ကုန်စည်ဇယားအရ ပြောင်းလဲခြင်းမရှိသော ပင်ရင်း ထုတ်ကုန်အဖြစ် သတ်မှတ်ပါသည်။

၂။ အပိုဒ် (၁) တွင်ဖော်ပြထားသော ပင်ရင်းထုတ်ကုန်မဟုတ်သည့် ကုန်ပစ္စည်းများတန်ဖိုးတွင် RVC လိုအပ်မှု တောင်းခံသော ပင်ရင်းထုတ်ကုန်မဟုတ်သည့် ကုန်ပစ္စည်းများတန်ဖိုးလည်း ပါဝင်ပါသည်။

စည်းမျဉ်း (၉)

ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးပစ္စည်းများနှင့်ပတ်သက်၍ ဆောင်ရွက်မှုများ

၁။ လက်လီရောင်းချသည့်ကုန်ပစ္စည်းများအတွက် ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးပစ္စည်းများနှင့်ပတ်သက်၍ ဆောင်ရွက် ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) ကုန်ပစ္စည်းတစ်ခုသည် ထပ်တိုးတန်ဖိုးမှတ်ကျောက်နှင့် ကိုက်ညီပါက လက်လီဈေးကွက်အတွက် ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးခွန်ပစ္စည်း၏တန်ဖိုးကို ၎င်း၏ မူရင်းအခွန်စည်းကြပ်မှုတွင် ထည့်သွင်း ကောက်ခံပြီး ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးခွန်ပစ္စည်းများအားလုံးကို ထည့်သွင်းတွက်ချက်ပါသည်။
- (ခ) အထက်ဖော်ပြပါ အပိုဒ်ခွဲ (က) ပါ လက်လီဈေးကွက်အတွက် ထုပ်ပိုးခြင်းနှင့် ထုပ်ပိုးခွန်ပစ္စည်း များကို အသုံးမပြုပါက ကုန်ပစ္စည်းထုတ်လုပ်ရန်အတွက် ပင်ရင်းထုတ်ကုန်မဟုတ်သော ကုန်ပစ္စည်းများအားလုံးကို အသုံးပြုသဖြင့် အကောက်ခွန်နှုန်းဇယား ပြောင်းလဲသွားသော်လည်း ထုပ်ပိုးပစ္စည်းများအတွက် ထည့်သွင်းတွက်ချက်ခြင်းမပြုပါ။

၂။ ကုန်ပစ္စည်းတစ်ခုတင်ပို့ရန်အတွက် အသုံးပြုသော ကွန်တိန်နာများနှင့် ထုပ်ပိုးပစ္စည်းများကို ကုန်ပစ္စည်း၏ ပင်ရင်းဒေသကိုတိုင်းတာရာတွင် ထည့်သွင်းတွက်ခြင်းမပြုပါ။

စည်းမျဉ်း (၁၀)

ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် ပစ္စည်းကိရိယာများ

ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် စက်မှုထုတ်ကုန်ပစ္စည်းများ (သို့) ကုန်စည် တစ်ခုနှင့်အတူတင်ပြထားသည့် အခြားသတင်း အချက်အလက်ဆိုင်ရာပစ္စည်းများကို ကုန်စည်နှင့် ခွဲခြားထားပြီး ၎င်းတို့ အတွက် အကောက်ခွန်ကို တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံက ကုန်စည်နှင့်အတူ ကောက်ခံပါက အဆိုပါ ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် စက်မှုထုတ်ကုန်ပစ္စည်းများ (သို့) အခြားသတင်းအချက်အလက်ဆိုင်ရာ ပစ္စည်းများ အတွက် ပင်ရင်းဒေသကို ပင်ရင်းနိုင်ငံကုန်စည်သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားခြင်းမပြုပါ။

စည်းမျဉ်း (၁၁)

အဓိကမဟုတ်သည့် ပါဝင်ပစ္စည်းများ

ကုန်ပစ္စည်းတစ်ခု၏ ပင်ရင်းဒေသကို တွက်ချက်ရာတွင် ပေါင်းစပ်ထုတ်လုပ်ခြင်းမပြုဘဲ ထုတ်လုပ်ရာတွင် အသုံးပြုသော အောက်ပါတို့ကို ပင်ရင်းထုတ်ကုန်အဖြစ် သတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုပါ -

- သဘာဝဓာတ်ငွေ့နှင့် စွမ်းအင်များ
- ပစ္စည်းကိရိယာများ၊ ပုံသွန်းခွက်များ

- အပိုပစ္စည်းများနှင့်အသုံးအဆောင်ပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် အဆောက်အဦများထိန်းသိမ်းရန် အတွက် အသုံးပြုသည့်ပစ္စည်းများ
- ချောဆီများ၊ အမဲဆီများ၊ ပေါင်းစပ်ပစ္စည်းများနှင့် ထုတ်လုပ်ရာတွင်အသုံးပြုသည့် အခြားကုန်ကြမ်းများ (သို့) ပစ္စည်းကိရိယာနှင့် အဆောက်အဦများလည်ပတ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ
- လက်အိတ်များ၊ မှန်များ၊ ဖိနပ်များ၊ အဝတ်အထည်များ၊ လုံခြုံရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ
- အသုံးအဆောင်ပစ္စည်းများ၊ ပစ္စည်းကိရိယာများနှင့် ကုန်ပစ္စည်းများစမ်းသပ်စစ်ဆေးရန်အတွက် အသုံးပြုသော ထောက်ပံ့ရေးပစ္စည်းများ
- ပုံဆောင်ခဲနှင့် ပျော်ဝင်ပစ္စည်းများ နှင့်
- အခြားပစ္စည်းများထုတ်လုပ်ရာတွင် ပေါင်းစပ်ထည့်သွင်းထုတ်လုပ်သော်လည်း ပေါင်းစည်းခြင်းမရှိဘဲ ပြန်လည်ခွဲထုတ်ရန်လွယ်ကူသော ပစ္စည်းများ

စည်းမျဉ်း (၁၂)

ထပ်တူနှင့် ပြောင်းလဲသုံးနိုင်သော အရာဝတ္ထုပစ္စည်းများ

၁။ ပြည်တွင်းထုတ်ကုန်နှင့် ပြည်တွင်းထုတ်ကုန်မဟုတ်သည့် ကုန်ပစ္စည်းများကို ပေါင်းစပ်၍ဖြစ်စေ (သို့) ရောနှော၍ဖြစ်စေ ထုတ်လုပ်သော ကုန်ပစ္စည်းတစ်ခု၏ ပင်ရင်းဒေသကို သတ်မှတ်ရာတွင် တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ကုန်လက်ကျန်ထိန်းချုပ်မှုဆိုင်ရာ ယေဘုယျလက်ခံထားသည့်အပိုဒ် (သို့) လက်တွေ့ လက်ကျန်စာရင်းစီမံခန့်ခွဲမှုအရ ဆုံးဖြတ်ဆောင်ရွက်ပါသည်။

၂။ လက်တွေ့ လက်ကျန်စာရင်းစီမံခန့်ခွဲမှုနည်းလမ်းတစ်မျိုးတည်းကိုသာ အသုံးပြုရန်ဆုံးဖြတ်ထားပါက ၎င်းနည်းလမ်းကို ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် အသုံးပြုရမည်ဖြစ်ပါသည်။

စည်းမျဉ်း (၁၃)

ပင်ရင်းဒေသထောက်ခံချက်

ကုန်ပစ္စည်းတစ်ခုအတွက် အကောက်ခွန်ဆိုင်ရာအထူးအခွင့်အရေးကိုတောင်းဆိုရာတွင် တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ ခန့်အပ်ထားသော အစိုးရအာဏာပိုင်အဖွဲ့အစည်းနှင့် အခြားအဖွဲ့ဝင်နိုင်ငံများသို့ CEPT AFTA Agreement ၏ ပင်ရင်းဒေသထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ထုတ်ပေးသည့် ပင်ရင်းဒေသထောက်ခံချက် (ပုံစံ - ဒီ) ဖြင့် လျှောက်ထားတောင်းဆိုနိုင်ပါသည်။

စည်းမျဉ်း (၁၄)

ပြန်လည်သုံးသပ်ခြင်းနှင့်ပြင်ဆင်ဖြည့်စွက်ခြင်း

အထက်ဖော်ပြပါအပိုဒ်များကို ပြန်လည်သုံးသပ်ပြင်ဆင်ဖြည့်စွက်ရန် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ လိုအပ်၍ တောင်းဆိုပါက AFTA Council ၏ သဘောတူညီချက်ဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ဖြည့်စွက်နိုင်ပါသည်။

**အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသအတွက်
ဘုံအကျိုးသက်ရောက်မှုရှိသည့်အကောက်ခွန်လျော့ချရေးအစီအစဉ် ၏ စည်းမျဉ်းများအတွက်
ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ**

အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ(ASEAN Free Trade Area - AFTA) အတွက် ဘုံအကျိုး သက်ရောက်မှုရှိသည့် အကောက်ခွန်လျော့ချရေးအစီအစဉ်အတွက် ပင်ရင်းဒေသစည်းမျဉ်းများ (နောင်တွင် CEPT AFTA ROO ဟု ရည်ညွှန်းမည်)အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပင်ရင်းဒေသ ထောက်ခံချက်လက်မှတ် (Form - D) ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် အခြားဆက်နွယ်လျက်ရှိသော စီမံခန့်ခွဲ ရေးဆိုင်ရာ ကိစ္စရပ်များ ကိုဆောင်ရွက်ရာတွင် အောက်ဖော်ပြပါလုပ်ထုံး လုပ်နည်းများအတိုင်းဆောင်ရွက်ရမည် -

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

စည်းမျဉ်း (၁)

- (က) ကျောက်ပင်ရင်းဒေသထောက်ခံချက် ဆိုသည်မှာ ပထမတင်ပို့သည့်အဖွဲ့ .ဝင် နိုင်ငံမှ ထုတ်ပေးသည့် ပင်ရင်းဒေသထောက်ခံချက်ကိုအခြေခံ၍ ကြားခံတင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ ထုတ်ပေးသည့် ပင်ရင်းဒေသထောက်ခံချက်ကိုဆိုလိုသည်။
- (ခ) အကောက်ခွန်အာဏာပိုင် ဆိုသည်မှာ အဖွဲ့.ဝင်နိုင်ငံ၏ ဥပဒေအရ အကောက်ခွန်ဆိုင်ရာဥပဒေနှင့် စည်းမျဉ်းများကို စီမံခန့်ခွဲဆောင်ရွက်ရန် တာဝန်ရှိသော အာဏာပိုင်အဖွဲ့အစည်းကိုဆိုလိုသည်။
- (ဂ) ကုန်တင်ပို့သူ ဆိုသည်မှာကုန်ပစ္စည်း တင်ပို့သော အဖွဲ့.ဝင်နိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်အတွင်း မူလနေထိုင်သူ (သို့) ဥပဒေအရ နေထိုင်သောပုဂ္ဂိုလ်ကိုဆိုလိုသည်။
- (ဃ) ကုန်တင်သွင်းသူ ဆိုသည်မှာ ကုန်ပစ္စည်းတင်သွင်းသောအဖွဲ့ .ဝင်နိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်အတွင်း မူလနေထိုင်သူ (သို့) ဥပဒေအရ နေထိုင်သောပုဂ္ဂိုလ် ကိုဆိုလိုသည်။
- (င) ထုတ်ပေးရေးအာဏာပိုင် ဆိုသည်မှာပင်ရင်းဒေသထောက်ခံချက် (Form - D) ထုတ်ပေးရန်အတွက် ကုန်တင်ပို့နိုင်ငံရှိ အစိုးရအာဏာပိုင်မှ ခန့်အပ်ထားပြီး အခြား အဖွဲ့ .ဝင်နိုင်ငံများအားလုံးသို့ ဤနောက်ဆက်တွဲပါအတိုင်းအသိပေးကြေငြာ ထားသော အစိုးရအာဏာပိုင်အဖွဲ့ကိုဆိုလိုသည်။
- (စ) ထုတ်လုပ်သူ ဆိုသည်မှာ CEPT AFTA ROO ၏ အပိုဒ် (၁) တွင် ပြဌာန်းချက်အတိုင်း အဖွဲ့ .ဝင်နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်အတွင်း ကုန်ပစ္စည်းများထုတ်လုပ်သည့် မူလနေထိုင်သူ (သို့) ဥပဒေအရ နေထိုင်သောပုဂ္ဂိုလ် ကိုဆိုလိုသည်။

ထောက်ခံချက်ထုတ်ပေးရေးအာဏာပိုင်များ

စည်းမျဉ်း (၂)

- (၁) အဖွဲ့.ဝင်နိုင်ငံတစ်နိုင်ငံချင်းစီအနေဖြင့် ပင်ရင်းဒေသထောက်ခံချက် ထုတ်ပေးခွင့်ရှိသော အာဏာပိုင်များ၏ အမည်များ၊ လိပ်စာများ၊ ထိုးမြဲလက်မှတ်နမူနာများနှင့် ရုံးတံဆိပ်နမူနာများ၏ soft copy ကို ကျန်အခြားအဖွဲ့.ဝင်နိုင်ငံများသို့ ဖြန့်ဝေနိုင်ရန်အတွက် ၎င်းတို့၏ hard copy နှင့် soft copy နှစ်မျိုးစလုံးကို အာဆီယံ

အတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ရမည်။ အကယ်၍ အဆိုပါစာရင်းအပြောင်းအလဲရှိပါက ချက်ချင်း အသိပေးရမည်။

- (၂) အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့သော ထောက်ခံချက်ထုတ်ပေးရေးအာဏာပိုင်အဖွဲ့၏ ထိုးမြဲလက်မှတ် နမူနာများနှင့် ရုံးတံဆိပ်နမူနာများကို နှစ်စဉ်နှစ်တိုင်း updated ပြုလုပ်ရမည်ဖြစ်ပါသည်။ အထက်အပိုဒ် (၁) တွင်ဖော်ပြထားသည့် စာရင်းတွင်မပါဝင်သော အာဏာပိုင်မှထုတ်ပေးထားသည့် ပင်ရင်းဒေသထောက်ခံချက် ပုံစံ (ဒီ) ကို ထောက်ခံချက်ရရှိသော အဖွဲ့ဝင်နိုင်ငံမှ အသိအမှတ်ပြုမည်မဟုတ်ပါ။

စည်းမျဉ်း (၃)

ပင်ရင်းဒေသကို တွက်ချက်ရာတွင် ထောက်ခံချက် ထုတ်ပေးရေးအာဏာပိုင်အနေဖြင့် ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများကို တင်ပြရန်တောင်းဆိုခွင့်နှင့် အဖွဲ့ဝင်နိုင်ငံ၏ သက်ဆိုင်ရာပြည်တွင်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သင့်လျော်စွာစစ်ဆေးခွင့်ရှိသည်။

စည်းမျဉ်း (၄)

- (၁) ကုန်ပစ္စည်းတစ်ခုခုကိုထုတ်လုပ်သူ (သို့) တင်ပို့သူ (သို့) ၎င်းမှ အာဏာလွှဲအပ်ထားသောကိုယ်စားလှယ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအရ ကုန်ပစ္စည်း၏ ပင်ရင်းဒေသအတွက် တင်ပို့ခြင်းမပြုမီ ကြိုတင်စစ်ဆေးခွင့်ကို ထောက်ခံချက်ထုတ်ပေးရေးအာဏာပိုင်များထံသို့ တောင်းခံနိုင်သည်။ စစ်ဆေးမှုအဖြေကို နှစ်အလိုက် (သို့) သင့်တော်ရာကာလအပိုင်းအခြားအလိုက် သုံးသပ်ပြီး ကုန်ပစ္စည်းများတင်ပို့ပြီးနောက် အဆိုပါ ကုန်စည်ကို ပင်ရင်းထုတ်ကုန်အဖြစ်ဆုံးဖြတ်သတ်မှတ်ရာတွင် သက်သေအဖြစ် လက်ခံယူဆပါသည်။ ကုန်စည်သဘာဝအရ ပင်ရင်းထုတ်ကုန်ဖြစ်ကြောင်း အလွယ်တကူဆုံးဖြတ်နိုင်သော ကုန်စည်များအတွက်ကိုမူ တင်ပို့ခြင်းမပြုမီကြိုတင်စစ်ဆေးမှု အတွက်လျှောက်ထားရန်မလိုပါ။
- (၂) ပြည်တွင်းတွင်ဝယ်ယူသည့်ပစ္စည်းများ အတွက် AFTA ၏ CEPT အစီအစဉ်အရ နောက်ဆုံးထုတ်လုပ်သူမှ ကိုယ်တိုင်ကြေငြာချက်ကို ပင်ရင်းဒေသထောက်ခံချက် ပုံစံ (ဒီ) လျှောက်ထားရာတွင် အခြေခံအဖြစ် အသုံးပြုရမည်။

လျှောက်ထားခြင်း

စည်းမျဉ်း (၅)

အကောက်ခွန်ဆိုင်ရာ အထူးအခွင့်အရေးပေးမှုစနစ်အရ ကုန်ပစ္စည်းများတင်ပို့ခြင်းအတွက် လုပ်ငန်းကိစ္စများ ဆောင်ရွက်ချိန်တွင် တင်ပို့သည့် ကုန်ပစ္စည်းများ သည် ပင်ရင်းဒေသထောက်ခံချက် ပုံစံ (ဒီ) ထုတ်ပေးရန် သင့်လျော်သည့် အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများဖြစ်ပါက ကုန်ပစ္စည်းတင်ပို့သူ (သို့) ၎င်း၏ အခွင့်အာဏာရှိသော ကိုယ်စားလှယ်သည် ပင်ရင်းဒေသ ထောက်ခံချက် ပုံစံ (ဒီ) လျှောက် ထားရန်အတွက် လျှောက်လွှာတစ်စောင်ရေးသား၍ အခြားသက်ဆိုင်သည့် စာရွက်စာတမ်း များနှင့်အတူ ပူးတွဲ၍ တင်ပြရမည်။

ကုန်ပစ္စည်းပို့ဆောင်ခြင်းမပြုမီ ကြိုတင်စစ်ဆေးခြင်း

စည်းမျဉ်း (၆)

ကုန်ပစ္စည်းများတင်ပို့ရာတွင် ပုံစံ ထုတ်ပေးခွင့်ရှိသောအာဏာပိုင်အနေဖြင့် အဖွဲ့ဝင် နိုင်ငံ၏ ပြည်တွင်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ တင်ပို့သော ကုန်စည်များအတွက် ပင်ရင်းနိုင်ငံထောက်ခံချက်လက်မှတ် ပုံစံ (ဒီ) ထုတ်ပေးနိုင်ရန် အတွက် အောက်ဖော်ပြပါ သင့်တော်သောစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။ -

- (၁) လျှောက်လွှာနှင့် ပင်ရင်းဒေသထောက်ခံချက် ပုံစံ (ဒီ) တို့သည် ပြည့်စုံစွာဖြည့်စွက်ထားပြီး သက်ဆိုင်ရာအာဏာပိုင်မှ လက်မှတ်ရေးထိုး ထားရပါမည်။
- (၂) ကုန်ပစ္စည်း၏ ပင်ရင်းဒေသသည် CEPT AFTA ROO နှင့် ကိုက်ညီမှုရှိရမည်။
- (၃) ပင်ရင်းဒေသထောက်ခံချက် ပုံစံ (ဒီ) နှင့် အတူပူးတွဲ၍ အခြားလိုအပ်သော ပူးတွဲစာရွက်စာတမ်းများကို တင်ပြရပါမည်။
- (၄) ကုန်ပစ္စည်းများ၏ အကျိုးအကြောင်းဖော်ပြချက်၊ ပမာဏနှင့် အလေးချိန်၊ အမှတ်အသားနှင့် အထုပ်အရေအတွက်၊ ထုပ်ပိုးမှုအရေအတွက်နှင့်အမျိုးအစားများမှာ တင်ပို့သည့်ကုန်စည်များနှင့် ကိုက်ညီရမည်။
- (၅) ပင်ရင်းဒေသထောက်ခံချက် ပုံစံ (ဒီ) တစ်ခုတည်းတွင် ဖော်ပြထားပါသော ကုန်ပစ္စည်းအမျိုးအစား အများအပြားအား အဆိုပါကုန်ပစ္စည်းအမျိုးအစား တစ်ခုချင်းစီသည် ၎င်းအတွက်သတ်မှတ်ထားသောစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိရမည်။

ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခြင်း

စည်းမျဉ်း (၇)

- (၁) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) သည် ISO A4 အရွယ်အစား အဖြူရောင်ဖြစ်ပြီး နောက်ဆက်တွဲပုံစံ (၃) တွင် ဖော်ပြထားသည့် နမူနာပုံစံနှင့် ကိုက်ညီမှုရှိရမည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားရမည်။
- (၂) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တွင် မူရင်း (၁) စောင်နှင့် မိတ္တူ (၂) စောင် (ဒုတိယမိတ္တူနှင့် တတိယ မိတ္တူ) တို့ ပါရှိရမည်။
- (၃) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တစ်စောင်ချင်းစီတွင် ထုတ်ပေးသည့်နေရာ (သို့) ရုံးတစ်ခုစီ၏ ရည်ညွှန်း ချက်အမှတ်ကို သီးခြားဖော်ပြရမည်။
- (၄) တင်သွင်းသည့်ဆိပ်ကမ်း (သို့) နေရာရှိ အကောက်ခွန်အာဏာပိုင်ထံသို့ တင်ပြရန်အတွက် ထောက်ခံချက် မူရင်းကို ကုန်ပစ္စည်းတင်ပို့သူထံမှ တင်သွင်းသူထံသို့လွှဲပြောင်းပေးရမည်။ ဒုတိယမိတ္တူကို တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံရှိ ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်မှ ထိန်းသိမ်းထားရမည်။ တတိယမိတ္တူကို ကုန်ပစ္စည်း တင်ပို့သူ မှ ထိန်းသိမ်းထားရမည်။
- (၅) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံရှိ အကောက်ခွန်အာဏာပိုင်မှ ငြင်းပယ် သည့်ကိစ္စရပ်တွင် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ၏ အကွက် (၄) တွင် အမှတ်အသားပြုလုပ်၍ ပင်ရင်း ဒေသထောက်ခံချက်ပုံစံ (ဒီ) ကို ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်ထံသို့ သတ်မှတ်ထားသည့် ရက် ပေါင်း (၆၀) ထက်မကျော်လွန်စေဘဲ သင့်တော်သည့် ကာလအတွင်း ပြန်လည်ပေးပို့ရမည်။ ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင် အနေဖြင့် အကောက်ခွန်သက်သာခွင့် ပယ်ဖျက်ခြင်းများအတွက် အသိပေးအကြောင်းကြားရမည်။

(၆) အထက်အပိုဒ်တွင်ဖော်ပြထားသည့် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို လက်ခံခြင်းမရှိပါက ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်မှ တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) လက်ခံစေရန်နှင့် အကောက်ခွန်လျှော့ပေါ့ခွင့်ပြန်လည်ရရှိနိုင်စေရန်အတွက် ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်မှ ရှင်းလင်းတင်ပြချက်များကို လက်ခံရမည်ဖြစ်ပါသည်။ ရှင်းလင်းတင်ပြချက်များသည် တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်လျှော့ပေါ့ပေးရန် ငြင်းဆိုသောအချက်ပေါ်ရည်ညွှန်း၍ အသေးစိတ်ရှင်းလင်းတင်ပြရပါမည်။

စည်းမျဉ်း (၈)

CEPT AFTA ROO ၏ အပိုဒ် (၂) အရ နောက်ဆုံးတင်ပို့သည့် အဖွဲ့ဝင်နိုင်ငံမှထုတ်ပေးသော ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ၏ အကွက်အမှတ် (၈) တွင် သက်ဆိုင်သောပင်ရင်းမှတ်ကျောက်ကို ဖော်ပြရမည်။

စည်းမျဉ်း (၉)

ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို ဖျက်ခြင်း (သို့) ထပ်တိုးဖြည့်စွက်ခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။ ပြုပြင်ပြောင်းလဲမှု တစ်စုံတစ်ရာရှိပါက အောက်ဖော်ပြပါအတိုင်း ပြုလုပ်ရပါမည် -

- (က) အမှားများကိုခြစ်ချပြီး လိုအပ်ပါက ထပ်တိုးဖြည့်စွက်ရပါမည်။ ၎င်းပြင်ဆင်မှုကို ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တွင် လက်မှတ်ရေးထိုးပေးသည့် အာဏာပိုင်ထံမှ သဘောတူခွင့်ပြုချက်ရယူပြီး ထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်ထံ တင်ပြရပါမည်။ တစ်စုံတစ်ရာထပ်တိုးဖြည့်စွက်မှုများ ပြုလုပ်ခြင်းမှ တားမြစ်ရန်အတွက် အသုံးမပြုသည့် နေရာလွတ်များကို ကြက်ခြေခတ်ပြုလုပ်ရပါမည်။
- (ခ) အသစ်ထုတ်ပေးသည့် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို မှားယွင်းသော ယခင်ပုံစံဟောင်း၏နေရာတွင် အစားထိုးအသုံးပြုရပါမည်။

စည်းမျဉ်း (၁၀)

- (၁) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ထောက်ခံချက်ထုတ်ပေးခွင့်ရှိသော အာဏာပိုင်မှ တင်ပို့ချိန်အတွင်း (သို့) တင်ပို့ပြီးနောက်တွင် ထုတ်ပေးမည်ဖြစ်ပြီး CEPT AFTA ROO အရ တင်ပို့သည့် ပစ္စည်းများသည် ၎င်းအဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းထုတ်ကုန်များဖြစ်ရပါမည်။
- (၂) ပို့ကုန်တင်ပို့သူမှ လျှောက်ထားပါက ကြားအဖွဲ့ဝင်နိုင်ငံ၏ ထောက်ခံချက်ထုတ်ပေး ခွင့်ရှိသောအာဏာပိုင်သည် ကျောက်ပင်ရင်းဒေသထောက်ခံချက်ကို အောက်ပါအခြေအနေများတွင် ထုတ်ပေးနိုင်ပါသည် -
 - (က) ပြည့်စုံစွာဖြည့်စွက်ထားသောပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) မူရင်းတင်ပြလျှင်၊ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) မူရင်း မတင်ပြနိုင်ပါက ၎င်း၏မိတ္တူမှန် တင်ပြလျှင်
 - (ခ) ထုတ်ပေးသည့် ကျောက်ပင်ရင်းဒေသထောက်ခံချက်ပါ အချို့သောအချက်အလက်များသည် မူရင်းပင်ရင်းဒေသထောက်ခံချက်ပါအချက်များနှင့် တူညီရပါမည်။ ယေဘုယျအားဖြင့် ကျောက်ပင်ရင်းဒေသ

ထောက်ခံချက်၏ ကော်လံတိုင်းတွင် ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။ အကွက် (၉) တွင် ကြားအဖွဲ့ဝင်နိုင်ငံ ၏ FOB ဈေးနှုန်းကို ကျောက်ပင်ပင်ရင်းဒေသထောက်ခံချက်တွင်ဖော်ပြထားသည့်အတိုင်း ဖော်ပြရပါမည်။

- (ဂ) တစ်စိတ်တစ်ပိုင်းသင်္ဘောတင်ပို့ခြင်းအတွက် ပင်ရင်းဒေသ ထောက်ခံချက်ပုံစံ (ဒီ) မူရင်း၏ အပြည့်အဝ တန်ဖိုးအစား တစ်စိတ်တစ်ပိုင်းတင်ပို့သည့်တန်ဖိုးကို ဖော်ပြရပါမည်။ ကြားအဖွဲ့ဝင်နိုင်ငံသည် ကုန်ပစ္စည်း တင်ပို့သူများထံသို့ ကျောက်ပင်ပင်ရင်းဒေသထောက်ခံချက်ကို ထုတ်ပေးရာတွင် မူလအဖွဲ့ဝင်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်းသင်္ဘောတင်ဆောင်မှုအတွက် ပြန်လည်တင်ပို့သည့်ကုန်ပစ္စည်းများ၏ စုစုပေါင်းပမာဏ သည် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တွင် ဖော်ပြထားသည့် စုစုပေါင်းပမာဏထက် ကျော်လွန်ခြင်း မရှိမှသာ ထုတ်ပေးမည်ဖြစ်ပါသည်။
- (ဃ) အချက်အလက်ဖြည့်စွက်မှုသည် မှန်ကန်မှုမရှိပါက (သို့) သံသယရှိပါက နောက်ဆုံးတင်သွင်းသည့်နိုင်ငံ အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ အကောက်ခွန်အာဏာပိုင်ထံသို့ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို တင်ပြရန်တောင်းဆိုခွင့်ရှိပါသည်။
- (င) အပိုဒ် (၁၇) တွင် ဖော်ပြထားသည့် စစ်ဆေးမှုလုပ်ထုံးလုပ်နည်းများကို ကျောက်ပင်ပင်ရင်းဒေသထောက်ခံ ချက်ကို ထုတ်ပေးသည့် အဖွဲ့ဝင်နိုင်ငံအနေဖြင့်လည်း သက်ရောက်မှုရှိပါသည်။
- (၃) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို အမှားအယွင်းများပါရှိနေသဖြင့် (သို့) ထည့်သွင်း ဖော်ပြခြင်းမပြုသဖြင့် (သို့) အခြားပြည့်စုံရမည့်ကိစ္စရပ်များရှိပါက ခြွင်းချက်အနေဖြင့် တင်ပို့ချိန်တွင် ထုတ်ပေးနိုင်ခြင်းမရှိပါက (သို့) သင်္ဘောတင်ဆောင်ပြီးနောက် (၃) ရက်အတွင်း ထုတ်ပေးနိုင်ခြင်းမရှိပါက သင်္ဘောတင်သည့်နေ့မှ (၁) နှစ်အတွင်း နောက်ကြောင်းပြန်ထုတ်ပေးနိုင်သော်လည်းပုံစံတွင် “နောက်ကြောင်းပြန်ထုတ်ပေးခြင်း” စာသားကိုဖော်ပြရပါမည်။

စည်းမျဉ်း (၁၁)

ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ပျက်စီးမှု (သို့) ခိုးယူခံရမှု (သို့) ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက ကုန်ပစ္စည်းတင်ပို့သူအနေဖြင့် ထောက်ခံချက်ထုတ်ပေးခွင့်ရှိသော အာဏာပိုင်ထံသို့ ထောက်ခံချက်မူရင်း၏ မိတ္တူမှန်နှင့် တတိယမိတ္တူတို့ကိုပါ အတူပူးတွဲ၍ တင်ပြလျှောက်ထားနိုင်ပါသည်။ ထောက်ခံချက်၏ အကွက် (၁၂) ရှိ “မိတ္တူမှန် ထောက်ခံချက်” တွင် အမှတ်အသားပြုလုပ်၍ ၎င်းမိတ္တူတွင် ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသည့် ရက်စွဲကိုပါ ဖော်ပြရပါမည်။ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ၏ မိတ္တူကို မူရင်းပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ထုတ်ပေးသည့် ရက်မှ တစ်နှစ်အတွင်း ထုတ်ပေးရပါမည်။

တင်ပြခြင်း

စည်းမျဉ်း (၁၂)

အကောက်ခွန်အထူးသက်သာခွင့်တောင်းဆိုပါက ကုန်ပစ္စည်းတင်သွင်းသူအနေဖြင့် ကြေငြာချက်တစ်စောင်၊ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) နှင့် နောက်ဆက်တွဲစာရွက်စာတမ်းများ (ကုန်ပစ္စည်းကြေငြာလွှာနှင့် လိုအပ်ပါကကုန် ပစ္စည်းတင်ပို့သည့် အဖွဲ့ဝင်နိုင်ငံ၏ နယ်ပယ်အတွင်းထုတ်ပေးသည့် သင်္ဘောတင်ခွင့်အပါအဝင်) နှင့် တင်သွင်းသည့်အဖွဲ့ ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းများအရ အခြားလိုအပ်သောစာရွက်စာတမ်းများကို ကုန်ပစ္စည်းတင်သွင်း ချိန်တွင် တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်ထံသို့ တင်ပြရပါမည်။

စည်းမျဉ်း (၁၃)

ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို တင်ပြရာတွင် အောက်ဖော်ပြပါ အချိန်ကန့်သတ်ချက်အတွင်း တင်ပြရမည်ဖြစ်ပါသည် -

- (က) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို တင်ပို့သည့်အဖွဲ့ .ဝင်နိုင်ငံ၏ အစိုးရအာဏာပိုင်မှ လက်မှတ်ရေးထိုးသည့်နေ့မှ တစ်နှစ်အတွင်း တင်သွင်းသည့်အဖွဲ့ .ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်ထံသို့ တင်ပြရမည်။
- (ခ) ကုန်ပစ္စည်းတင်ပို့သူကြောင့်မဟုတ်ဘဲ ဖြစ်ပေါ်လာသော မတားဆီးနိုင်သောဖြစ်ရပ်များ (သို့) အခြားဖြစ်နိုင်ချေရှိသော ကိစ္စရပ်များကြောင့် ခွင့်ပြုသည့်အချိန်ကာလကိုကျော်လွန်၍ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တင်ပြမှုကို တင်သွင်းသည့်အဖွဲ့ .ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အနေဖြင့် လက်ခံရပါမည်။
- (ဂ) တင်သွင်းသည့်ကိစ္စရပ်အားလုံးအတွက် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တွင် ဖော်ပြထားသည့်အချိန်ကာလမကုန်လွန်မီ ကုန်ပစ္စည်းများကို တင်သွင်းနိုင်ပါက တင်သွင်းသည့်အဖွဲ့ .ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်သည် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို လက်ခံမည်ဖြစ်ပါသည်။

စည်းမျဉ်း (၁၄)

ကုန်တင်ပို့နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့သည့်ပမာဏသည် FOB တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ထက်မပိုပါက ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ကုန်ပစ္စည်းများသည် ကုန်တင်ပို့နိုင်ငံ၏ ပင်ရင်းထုတ်ကုန်များဖြစ်ကြောင်း ကုန်တင်ပို့သူ၏ ကိုယ်ပိုင်ထောက်ခံချက်ဖြင့် လက်ခံဆောင်ရွက်မည်ဖြစ်ပါသည်။ အလားတူစာတိုက်မှပေးပို့သော FOB တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀ ထက်မပိုသည့် ကုန်ပစ္စည်းများအတွက်လည်း အထက်ဖော်ပြပါနည်းလမ်းအတိုင်း ဆောင်ရွက်မည်ဖြစ်ပါသည်။

စည်းမျဉ်း (၁၅)

- (၁) ကုန်ပစ္စည်းများသည် အာဆီယံ၏ ပင်ရင်းထုတ်ကုန်များဖြစ်ကြောင်း သံသယဖြစ်စရာမရှိပါက ထောက်ခံချက်ထုတ်ပေးသူနှင့် လက်ခံသူ အာဏာပိုင်အဖွဲ့ .တို့အကြား အကောက်ခွန်ခွဲခြားမှုအနည်းငယ်ကွဲလွဲခြင်းကဲ့သို့ အသေးစားကွဲလွဲမှုများ (သို့) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တွင်ဖော်ပြထားချက်များနှင့် ကုန်တင်သွင်းရာတွင် နည်းစနစ်ကျစွာ ဆောင်ရွက်နိုင်ရန်အတွက် ကုန်တင်သွင်းနိုင်ငံ၏ အကောက်ခွန်အာဏာပိုင်ထံသို့ တင်ပြရမည့် စာရွက်စာတမ်းများတွင် ဖော်ပြချက်များကြောင့် ပုံစံ (ဒီ) သည် တရားမဝင်မဖြစ်စေရပါ။
- (၂) ကုန်ပစ္စည်းတစ်ခုကို ကုန်တင်ပို့နိုင်ငံနှင့် ကုန်တင်သွင်းနိုင်ငံတို့အကြား အကောက်ခွန်အထူးအခွင့်အရေးခံစားနိုင်ရန်အတွက် အကောက်ခွန်ခွဲခြားမှုကွဲပြားသော ကိစ္စရပ်တွင် ကုန်ပစ္စည်းကို ပိုမိုမြင့်မားသော CEPT နှုန်းထားဖြင့် ကောက်ခံမည်ဖြစ်ပြီး ပြစ်ဒဏ်နှင့်အခြားကောက်ခံမှုများကို စည်းကြပ်မှုမရှိပါ။ အကောက်ခွန်ခွဲခြားမှုကွဲပြားချက်ကိုဖြေရှင်းရာတွင် မှန်ကန်သော CEPT နှုန်းထားကိုသာကောက်ခံမည်ဖြစ်ပြီး ပိုမိုပေးဆောင်ထားသော အကောက်ခွန်များကို ပုံစံထုတ်ပေးမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပါက ကုန်တင်သွင်းနိုင်ငံ၏ သက်ဆိုင်ရာစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများအရ ပြန်လည် ထုတ်ပေးမည်ဖြစ်ပါသည်။

(၃) ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) တစ်ခုတည်းတွင် ကုန်ပစ္စည်းအမျိုးအမည်များစွာ ထည့်သွင်းဖော်ပြထားပြီး ၎င်းတို့ထဲမှ ကုန်ပစ္စည်းအမျိုးအမည်တစ်ခုသည် ပြဿနာနှင့်ကြုံတွေ့ပါက ပုံစံ (ဒီ) တွင်ဖော်ပြထားသည့် ကျန်ကုန်ပစ္စည်းအမျိုးအမည်များအတွက် အကောက်ခွန်အထူးအခွင့်အရေးနှင့် အကောက်ခွန်ကြေငြာချက်တို့ အကျိုးသက်ရောက်ခြင်း၊ နှောင့်နှေးခြင်း မရှိနိုင်ပါ။ အပိုဒ် ၁၇ (၁) (ဂ) သည် အငြင်းပွားသည့် ကုန်ပစ္စည်းအမျိုးအမည်အပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။

မှတ်တမ်းထိန်းသိမ်းရေးလိုအပ်ချက်

စည်းမျဉ်း (၁၆)

- (၁) အပိုဒ် (၁၇) တွင်ဖော်ပြထားသော စစ်ဆေးရမည့်ကိစ္စရပ်များအတွက်ရည်ရွယ်၍ ပင်ရင်းဒေသ ထောက်ခံချက်ပုံစံ (ဒီ) လျှောက်ထားသောကုန်ပစ္စည်းထုတ်လုပ်သူ (သို့) ကုန်ပစ္စည်းတင်ပို့သူသည် ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ၎င်း၏သက်ဆိုင်ရာ စာရွက်စာတမ်းများကို ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ထုတ်ပေးသည့်နေ့မှ အနည်းဆုံး (၃) နှစ်ထက်မနည်း လက်ဝယ်ထိန်းသိမ်းထားရ ပါမည်။
- (၂) ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသော အာဏာပိုင်အဖွဲ့အစည်းအနေဖြင့်လည်း ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) နှင့် ၎င်းနှင့်သက်ဆိုင်သောစာရွက်စာတမ်းများကို ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးသည့်နေ့မှ အနည်းဆုံး (၃) နှစ်ထက်မနည်း လက်ဝယ်ထိန်းသိမ်းထားရပါမည်။
- (၃) ကုန်တင်သွင်းနိုင်ငံ၏လက်မှတ်ရေးထိုးခွင့်ရှိသည့်အရာရှိမှတောင်းဆိုပြီး သက်ဆိုင်ရာအစိုးရအာဏာပိုင်မှ ထောက်ခံပါက ပင်ရင်းဒေသထောက်ခံချက်လက်မှတ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည့်စုံအောင်ဖြည့်ဆည်းပေးရမည်။
- (၄) အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ပေးသော သက်ဆိုင်သည့် သတင်းအချက်အလက်များသည် လုံခြုံမှုရှိရန်လိုအပ်ပြီး ၎င်းတို့ကို ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) မှန်ကန်စေရန်စစ်ဆေးမှု တစ်ခုတည်းအတွက်သာ အသုံးပြုရပါမည်။

စည်းမျဉ်း (၁၇)

၁။ ကုန်တင်သွင်းသည့်အဖွဲ့ .ဝင်နိုင်ငံသည် ကုန်တင်ပို့သည့်အဖွဲ့ .ဝင်နိုင်ငံ၏ ထောက်ခံချက်ထုတ်ပေးသော အာဏာပိုင်ထံသို့ နောက်ကြောင်းပြန်ကျဘမ်းစစ်ဆေးခွင့် (သို့) စာရွက်စာတမ်းများ၏ မှန်ကန်မှုအပေါ် အကျိုးအကြောင်းဆီလျော်သောသံသယရှိ၍လည်းကောင်း (သို့) ကုန်ပစ္စည်း၏ ပင်ရင်းထုတ်ကုန်အဖြစ် သတ်မှတ်ရန်အတွက် သတင်းအချက်အလက်များ (သို့) တစ်စိတ်တစ်ဒေသတို့ကို တောင်းဆိုနိုင်ပါသည်။ ၎င်းတောင်းဆိုချက်အရ ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ထောက်ခံချက်ထုတ်ပေးသောအာဏာပိုင်သည် လက်ရှိကုန်ကျစရိတ်နှင့် ဈေးနှုန်းများကိုအခြေခံ၍ ကုန်ပစ္စည်း ထုတ်လုပ်သူ (သို့) တင်ပို့သူ၏ ကုန်ကျစရိတ်ဖော်ပြချက် နောက်ကြောင်းပြန်စစ်ဆေးခြင်းကို ကုန်တင်ပို့ချိန်မှ (၆) လအတွင်း ပြုလုပ်ရမည်ဖြစ်ပြီး အောက်ပါအခြေအနေများတွင် တင်ပို့သည့်ရက်စွဲကို အတိအကျဖော်ပြရမည် -

- (က) နောက်ကြောင်းပြန်စစ်ဆေးခွင့်တောင်းခံရာတွင် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) နှင့်အတူ သက်ဆိုင်သည်များကို ပူးတွဲ၍ တင်ပြရမည်ဖြစ်ပြီး နောက်ကြောင်းပြန်စစ်ဆေးမှုကို ကျဘမ်းစနစ် ဖြင့် မတောင်းဆိုပါက အဆိုပါပုံစံ (ဒီ) တွင် ပါဝင်သောအချက်အလက်များကို ထပ်မံဖြည့်စွက် ချက်နှင့် အကြောင်းပြချက်ကို အတိအကျဖော်ပြရမည်ဖြစ်ပါသည်။
- (ခ) ထောက်ခံချက်ထုတ်ပေးခွင့်ရှိသော အာဏာပိုင်များသည် နောက်ကြောင်းပြန်စစ်ဆေးခွင့်တောင်း ဆိုချက် ရရှိပြီးချိန်မှ ရက်ပေါင်း (၉၀) ထက်နောက်မကျဘဲ အကြောင်းပြန်ကြားရမည်ဖြစ်ပါသည်။
- (ဂ) ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်များသည် စစ်ဆေးမှုအဖြေ စောင့် ဆိုင်းထားစဉ်တွင် အကောက်ခွန်ဆိုင်ရာ အထူးအခွင့်အရေးပေးမှုကို ဆိုင်းငံ့ထားမည်ဖြစ်ပါသည်။ သို့သော်လည်း ကုန်စည်များသည် လိမ်လည်ထားသည်ဟု သံသယမရှိပါက (သို့) တားမြစ်ပိတ် ပင်ထားသော ကုန်စည်များမဟုတ်ပါက ကုန်တင်သွင်းသူအနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ကို ဆောင်ရွက်နိုင်ရန်အတွက် အကောက်ခွန်အာဏာပိုင်မှ ကုန်စည်များကို တင်သွင်းခွင့်ပြုနိုင် ပါသည်။
- (ဃ) ထောက်ခံချက်ထုတ်ပေးသောအာဏာပိုင်သည် ကုန်ပစ္စည်း၏ပင်ရင်းဒေသ စစ်ဆေးမှုရလဒ်ကို ကုန်တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံထံသို့ ပင်ရင်းထုတ်ကုန်ဟုတ် / မဟုတ် ဆုံးဖြတ်နိုင်ရန်အတွက် လွှဲပြောင်းပေးပို့ရပါမည်။ ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းထုတ်ကုန် ဟုတ် / မဟုတ် စစ်ဆေးခြင်းအပါအဝင် နောက်ကြောင်းပြန်စစ်ဆေးမှု လုပ်ငန်းစဉ်တစ်ခုလုံးကို ရက်ပေါင်း (၁၈၀) အတွင်း ပြုလုပ်ရပါမည်။ နောက်ကြောင်းပြန်စစ်ဆေးမှု စောင့်ဆိုင်းနေချိန်တွင် အပိုဒ်ခွဲ ၁(ဂ) တွင် ဖော်ပြချက်များအတိုင်း ဆောင်ရွက်ရပါမည်။

၂။ ကုန်တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံသည် နောက်ကြောင်းပြန်စစ်ဆေးမှု ရလဒ်ကို ကျေနပ်ခြင်းမရှိပါက ခြွင်းချက်ကိစ္စရပ်များအတွက် ကုန်တင်ပို့သည့် အဖွဲ့ဝင်နိုင်ငံထံသို့ တိကျစေရန်စစ်ဆေးခွင့်ကို တောင်းဆို နိုင်ပါသည်။

- (က) စစ်ဆေးမှုအတွက် သွားရောက်ခြင်းမပြုမီ ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံသည် အောက်ဖော်ပြပါ တို့ကို ဆောင်ရွက်ရပါမည် -
 - (၁) အောက်ပါတို့ကို စစ်ဆေးမှုအတွက် သွားရောက်ရန် ရည်ရွယ်၍ ရေးသားထားသောကြေငြာ လွှာကို ဖြန့်ဝေထားရပါမည် -
 - (က) ကုန်ပစ္စည်းတင်ပို့သူ / ထုတ်လုပ်သူ ပိုင်ဆိုင်သော အဆောက်အဦကို သွားရောက် လည်ပတ်ရန်
 - (ခ) ထောက်ခံချက်ထုတ်ပေးခွင့်ရှိသော အာဏာပိုင်အဖွဲ့ဝင်နိုင်ငံ၏ နယ်ပယ်အတွင်း တွင် စစ်ဆေးမှုအတွက် သွားရောက်ရန်
 - (ဂ) အဖွဲ့ဝင်နိုင်ငံ၏ နယ်ပယ်အတွင်းရှိ အကောက်ခွန်အာဏာပိုင်ထံတွင် စစ်ဆေးမှု အတွက် သွားရောက်ရန်
 - (ဃ) စစ်ဆေးမှုသွားရောက်ရန်အတွက် ကုန်ပစ္စည်းတင်သွင်းသူ

- (၂) အပိုဒ် ၂(က)(၁) တွင်ဖော်ပြထားသည့် စာဖြင့်အသိပေးကြေငြာချက်တွင် အောက်ဖော်ပြပါ အချက်အလက်များအပါအဝင် ရှုထောင့်ပေါင်းစုံမှ ရေးသားဖော်ပြရမည် -
 - (က) ကြေငြာချက်ထုတ်ပေးသော အကောက်ခွန်အာဏာပိုင်၏အမည်
 - (ခ) စစ်ဆေးမှုသွားရောက်ရန်အတွက် ကုန်ပစ္စည်းတင်ပို့သူ / ထုတ်လုပ်သူပိုင်ဆိုင်သော အဆောက်အအုံ
 - (ဂ) စစ်ဆေးမှုသွားရောက်ရန်အတွက် အဆိုပြုရက်စွဲ
 - (ဃ) အဆိုပြုစစ်ဆေးမှုသွားရောက်ရာတွင် ကုန်စည်၏ရည်ညွှန်းချက်အပါအဝင် အကျိုး ဝင်မှုများ
 - (င) စစ်ဆေးမှုပြုလုပ်သည့် အရာရှိများ၏ အမည်နှင့်ရာထူး
- (၃) စစ်ဆေးမှုသွားရောက်ပြုလုပ်မည့် အဆောက်အအုံပိုင်ရှင် ကုန်ပစ္စည်းတင်ပို့သူ / ထုတ်လုပ် သူ၏ သဘောတူခွင့်ပြုချက် ရယူရန်
- (ခ) အပိုဒ် ၂ (က) (၁) တွင်ဖော်ပြထားချက်အရ အသိပေးကြေငြာချက် လက်ခံရရှိပြီးသည့် ရက်ပေါင်း (၃၀) အတွင်း ကုန်ပစ္စည်းတင်ပို့သူ / ထုတ်လုပ်သူ၏ စာဖြင့်ရေးသားထားသောသဘောတူခွင့်ပြု ချက်ကိုမရရှိပါကအသိပေးသည့်အဖွဲ့ဝင်နိုင်ငံသည် စစ်ဆေးမှုသွားရောက်မပြုလုပ်ရသည့်အတွက် ကုန်စည်၏အကောက်ခွန်အခွင့်အရေးပေးရန် ငြင်းဆိုနိုင်ပါသည်။
- (ဂ) အသိပေးကြေငြာလွှာလက်ခံရရှိသော ထောက်ခံချက်ထုတ်ပေးသည့်အာဏာပိုင်သည် သွားရောက် စစ်ဆေးမှုကိုရွှေ့ဆိုင်းနိုင်ပြီး တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံသို့ အသိပေးရပါမည်။ သို့သော် သွားရောက် စစ်ဆေးမှုကိုမည်သို့ရွှေ့ဆိုင်းစေကာမူအသိပေးကြေငြာလွှာလက်ခံရရှိပြီး ရက်ပေါင်း (၆၀) အတွင်း (သို့)သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံမှခွင့်ပြုသည့်အချိန်ကာလရှည်အတွင်းသွားရောက်စစ်ဆေးရပါမည်။
- (ဃ) သွားရောက်စစ်ဆေးသည့်အဖွဲ့ဝင်နိုင်ငံသည် စစ်ဆေးမည့်ပို့ကုန်ပစ္စည်းတင်ပို့သူ / ထုတ်လုပ်သူကို စစ်ဆေးရမည်ဖြစ်ပြီး သက်ဆိုင်ရာထောက်ခံချက်ထုတ်ပေးသည့် အာဏာပိုင်အနေဖြင့် ကုန်စည် သည် ပင်ရင်းထုတ်ကုန် ဟုတ်သည်ဖြစ်စေ / မဟုတ်သည်ဖြစ်စေ စာဖြင့်ဆုံးဖြတ်ဖော်ပြရပါမည်။
- (င) ကုန်ပစ္စည်း၏ပင်ရင်းထုတ်ကုန်ဖြစ်/မဖြစ်နှင့်ပတ်သက်၍ သံယဉ်ပါက အထက်အပိုဒ်ခွဲ (ဃ) ၏ အကောက်ခွန်အခွင့်အရေးပေးမှုနှင့်ပတ်သက်၍ စာဖြင့်ဖော်ပြမှုအပေါ် ပြန်လည်စိစစ်ပါမည်။
- (စ) စာဖြင့်ဆုံးဖြတ်ချက်လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း ကုန်ပစ္စည်းတင်ပို့သူ/ထုတ်လုပ် သူအနေဖြင့် ကုန်ပစ္စည်းအကျိုးခံစားခွင့်နှင့်ပတ်သက်သောထပ်လောင်းဖြည့်စွက်ထားသည့်သတင်း အချက်အလက်နှင့် စာဖြင့်ရှင်းလင်းချက်များကို တင်ပြရမည်ဖြစ်ပါသည်။ အကယ်၍ကုန်စည်သည် ပင်ရင်းထုတ်ကုန်မမြောက်ကြောင်း တွေ့ရှိရပါက နောက်ဆုံးရေးသား ဆုံးဖြတ်ချက်ကို ကုန်ပစ္စည်း တင်ပို့သူ / ထုတ်လုပ်သူထံမှရရှိသော ထပ်လောင်းဖြည့်စွက်ထားသည့် သတင်းအချက်အလက်နှင့် စာဖြင့်ရှင်းလင်းချက်ရရှိပြီး ရက်ပေါင်း (၃၀) အတွင်း ဆက်သွယ်ပေးပို့ရမည်။

(ဆ) မျက်မြင်စစ်ဆေးမှုနှင့် ကုန်ပစ္စည်းသည် ပင်ရင်းထုတ်ကုန် ဟုတ် / မဟုတ် စစ်ဆေးမှုများ ပါဝင်သည့် သွားရောက်စစ်ဆေးမှု၏စစ်ဆေးမှုရလဒ်ကို ထောက်ခံချက်ထုတ်ပေးသောအာဏာပိုင်ထံသို့ အများဆုံးရက်ပေါင်း (၁၈၀) အတွင်းဆက်သွယ်ပေးပို့ရပါမည်။ သွားရောက်စစ်ဆေးမှု၏ ရလဒ်ကိုစောင့်ဆိုင်းနေစဉ်အတွင်း အပိုဒ် ၁(ဂ) အရ အကောက်ခွန်ဆိုင်ရာ အထူးအခွင့်အရေးခံစားခွင့်ကို ရပ်ဆိုင်းထားမည်ဖြစ်ပါ သည်။

၃။ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ဥပဒေများအရ စစ်ဆေးမှုပြုလုပ်သည့် စီးပွားရေးဆိုင်ရာအရေးကြီးလျှို့ဝှက်သတင်းအချက်အလက်များကို လုံခြုံမှုရှိစေရပြီး သတင်းအချက်အလက်ပေးသူ၏ ပြိုင်ဆိုင်မှုအနေအထားကို ဘက်လိုက်ခြင်းများဖြစ်စေနိုင်သည့် သတင်းအချက်အလက်များကိုကာကွယ်ရပါမည်။ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ပင်ရင်းဒေသစစ်ဆေးဆုံးဖြတ်မှုပြုလုပ်ရာတွင် စီမံခန့်ခွဲနိုင်ပြီး အရေးယူဆောင်ရွက်နိုင်သည့် အာဏာပိုင်များကိုသာ ပေးပို့ရပါမည်။

အထူးကိစ္စရပ်များ

အပိုဒ် (၁၈)

CEPT AFTA ROO ၏ အပိုဒ် ၇.၂ (ဂ) ကို အကောင်အထည်ဖော်ဆောင်ရာတွင် အဖွဲ့ဝင်နိုင်ငံမဟုတ်သောနိုင်ငံ (သို့) နိုင်ငံများသို့ ဖြတ်သန်းသယ်ယူပို့ဆောင်ရာ၌ ကုန်ပစ္စည်းတင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ အစိုးရအာဏာပိုင်ထံသို့ အောက်တွင်ဖော်ပြထားသည်များကို တင်ပြရမည် -

- (က) ကုန်ပစ္စည်းတင်ပို့သည့်အဖွဲ့ဝင်နိုင်ငံတွင်း ထုတ်ပေးထားသော သင်္ဘောတင်ဆောင်ခွင့် (Bill of Lading)
- (ခ) ကုန်ပစ္စည်းတင်ပို့သည့် အဖွဲ့ဝင်နိုင်ငံ၏သက်ဆိုင်ရာအစိုးရအာဏာပိုင်မှ ထုတ်ပေးထားသောပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) (Form - D)
- (ဂ) ကုန်ပစ္စည်းနှင့်သက်ဆိုင်သော မူရင်းကုန်စည်စာရင်း၏မိတ္တူတစ်စောင်
- (ဃ) CEPT AFTA ROO ၏ အပိုဒ် ၇.၂ (ဂ) ၏ အပိုဒ်ခွဲ (၁) ၊ (၂) နှင့် (၃) တို့အရ လိုအပ်သော နောက်ဆက်တွဲသက်သေခံစာရွက်စာတမ်းများ

အပိုဒ် (၁၉)

၁။ ကုန်တင်ပို့သည့်အဖွဲ့ဝင်နိုင်ငံမှ အခြားအဖွဲ့ဝင်နိုင်ငံတွင် ပြပွဲအဖြစ် ပြသရန်အတွက် တင်ပို့သောကုန်ပစ္စည်းများနှင့် အဖွဲ့ဝင်နိုင်ငံအတွင်းသို့ ပြပွဲအတွက်တင်သွင်းရာတွင် ပြပွဲပြသစဉ်အတွင်း (သို့) ပြသပြီးပါက ကုန်စည်များကိုရောင်းချရာတွင် အဆိုပါကုန်စည်များသည် ကုန်ပစ္စည်းတင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်မှ ကျေနပ်မှုရှိပြီး ပြဌာန်းထားသော CEPT AFTA ROO ၏လိုအပ်ချက်များနှင့် ကိုက်ညီပြီး အောက်ပါအခြေအနေများတွင် CEPT အစီအစဉ်၏ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည် -

- (က) ကုန်ပစ္စည်းတင်ပို့သူသည် ကုန်ပစ္စည်းတင်ပို့သည့်အဖွဲ့ဝင်နိုင်ငံ၏ နယ်ပယ်မှထုတ်ကုန်ပစ္စည်းများကို ပြပွဲကျင်းပသည့် အဖွဲ့ဝင်နိုင်ငံ၏ ပြပွဲကျင်းပသည့်နေရာသို့ ပေးပို့၍ ၎င်းတို့ကိုပြသပါက၊
- (ခ) ကုန်ပစ္စည်းတင်ပို့သူသည် ကုန်ပစ္စည်းများကို ရောင်းချခြင်း (သို့) ကုန်ပစ္စည်းတင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံတွင်းရှိ ကုန်စည်လက်ခံသူထံသို့ လွှဲပြောင်းခြင်းများ ပြုလုပ်ပါက၊

(ဂ) ကုန်ပစ္စည်းများကို ပြုပြင်သန့်စင်အတွင်း (သို့) ထို့နောက် ချက်ချင်း ကုန်ပစ္စည်းတင်သွင်းသည့်အဖွဲ့ဝင် နိုင်ငံသို့ ပြုပြင်သန့်စင်အတွက် ပေးပို့ပါက

၂။ အပိုဒ် (၁) တွင် ဖော်ပြထားချက်များကို အကောင်အထည်ဖော်ရာတွင် ကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင်ထံသို့ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို ထုတ်ပေးရပါမည်။ ပြုပြင်၏ အမည်နှင့်လိပ်စာ ကိုလည်း ဖော်ပြထားရပါမည်။ ပြုပြင်ကျင်းပသည့်နေရာရှိကုန်တင်သွင်းသည့်အဖွဲ့ဝင်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင် သည် ကုန်ပစ္စည်းများကို ခွဲခြားသတ်မှတ်ရန်နှင့် ခင်းကျင်းပြသည့်အခြေအနေတို့အတွက် အပိုဒ် ၉ (ဃ) တွင် ဖော်ပြထား သည့် သက်ဆိုင်ရာစာရွက်စာတမ်းများကို သက်သေအထောက်အထားအဖြစ် ပူးတွဲတင်ပြရပါမည်။

၃။ ပြုပြင်ကာလအတွင်း အကောက်ခွန်ထိန်းချုပ်မှုအောက်တွင်ရှိသော နိုင်ငံခြားထုတ်ကုန်ပစ္စည်းများကိုရောင်းချရန် အတွက် ကုန်သွယ်မှု၊ စိုက်ပျိုးရေး (သို့) လက်မှုပညာပြုပြင် (သို့) အလားတူဈေးဆိုင်များ (သို့) လုပ်ငန်းအဆောက်အအုံများ တွင် ခင်းကျင်းပြသခြင်းတို့အတွက် အပိုဒ် (၁) ပါ ဖော်ပြထားချက်များကို လိုက်နာရပါမည်။

အပိုဒ် (၂၀)

ကုန်ပစ္စည်းများသည် CEPT AFTA ROO လိုအပ်ချက်များပြည့်စုံပြီး ကုန်ရောင်းလွှာကို အဖွဲ့ဝင် မဟုတ်သည့်နိုင်ငံအတွင်းရှိကုမ္ပဏီ (သို့) ASEAN အတွင်းရှိကုန်ပစ္စည်းတင်ပို့သူမှ အဆိုပါကုမ္ပဏီအတွက် ထုတ်ပေးပါက ကုန်ပစ္စည်း တင်သွင်းသည့် အဖွဲ့ဝင်နိုင်ငံအတွင်းရှိ သက်ဆိုင်ရာအစိုးရအာဏာပိုင်သည် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို လက်ခံမည်ဖြစ်ပါသည်။

လိမ်လည်တုပမှုအတွက် အရေးယူဆောင်ရွက်မှု

အပိုဒ် (၂၁)

၁။ ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) ကို လိမ်လည်တုပမှုပြုလုပ်သည်ဟု သံသယရှိပါက သက်ဆိုင်ရာအစိုးရ အာဏာပိုင်သည် အဖွဲ့ဝင်နိုင်ငံ၏ လိမ်လည်တုပမှုပြုလုပ်သည့် ပါဝင်ပတ်သတ်သူကို အရေးယူဆောင်ရွက်မှု ပြုနိုင်သည်။

၂။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီအနေဖြင့် ပင်ရင်းဒေသထောက်ခံချက်ပုံစံ (ဒီ) နှင့်ဆက်နွှယ်သည့် လိမ်လည်လှည့် ဖျားမှုအပြုအမူများအတွက် တရားဝင်ဆောင်ရွက်ချက်များကို ပြဋ္ဌာန်းထားရှိရပါမည်။

အငြင်းပွားမှုဖြေရှင်းခြင်း

အပိုဒ် (၂၂)

၁။ ကုန်စည်၏ ပင်ရင်းဒေသကိုဆုံးဖြတ်ရာတွင် ကုန်ပစ္စည်းများကိုခွဲခြားခြင်း (သို့) အခြားကိစ္စရပ်များနှင့်ပတ် သက်သော အငြင်းပွားမှုကို ကုန်စည်တင်သွင်းသည့် အစိုးရအာဏာပိုင်နှင့် ကုန်စည်တင်ပို့သည့် အဖွဲ့ဝင် နိုင်ငံများသည် အငြင်းပွားမှုများကို အချင်းချင်း ဖြေရှင်းမည်ဖြစ်ပြီး ရလဒ်အဖြေကို အခြားအဖွဲ့ဝင်နိုင်ငံများ သို့ သတင်းပေးပို့ရပါမည်။

၂။ နှစ်နိုင်ငံအကြား ဖြေရှင်း၍မရနိုင်ပါက အငြင်းပွားမှုကို စီးပွားရေးဆိုင်ရာအရာရှိကြီးများအစည်းအဝေးတွင် ဆုံးဖြတ်ပါမည်။

၃။

အာဆီယံအငြင်းပွားမှုဖြေရှင်းခြင်းယန္တရားဆိုင်ရာ မြင့်တင်ရေးအခြေပြစာချုပ်သည် အငြင်းပွားမှုများ (သို့) CEPT ဆိုင်ရာပင်ရင်းဒေသထောက်ခံချက်နှင့် ၎င်း၏သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အဓိပ္ပာယ်ဖွင့်ဆိုမှုကွဲပြားခြင်း (သို့) အသုံးချမှုကွဲပြားခြင်းများ ဖြစ်ပေါ်ပါက အကျိုးသက်ရောက်မည် ဖြစ်ပါသည်။